

8. Sacrifice

၈။ စွန့်လှူပူဇော်ခြင်း

၈။ ပုဂံလော့၊လူ၊ပခင်လဝ်း၊ဗြး

Luke 22:19-21 And he took bread, gave thanks and broke it, and gave it to them, saying, “This is my body given for you; do this in remembrance of me.” In the same way, after the supper he took the cup, saying, “This cup is the new covenant in my blood, which is poured out for you.”

ရှင်လုကာခရစ်ဝင် ၂၂:၁၉-၂၁ ထိုအခါ မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့၍၊ ဤမုန့်ကား သင်တို့အဘို့အလို ငှါစွန့်သောငါ၏ ကိုယ်ဖြစ်၏။ ငှါကိုအောက်မေ့ဘို့ရာဤသို့ ပြုကြလော့ဟုမိန့်တော်မူ၏။ ထိုနည်းတူညစာစားပြီးမှခွက်ကိုလည်းယူ၍၊ ဤခွက်ကားသင် တို့ အဘို့အလိုငှါ သွန်းသောငါ၏အသွေး၌ တည်သောပဋိညာဉ် တရားသစ်ဖြစ်၏။

သို့သော်လည်း ငှါကို အပ်နှံသောသူ၏ လက်သည် ဤစားပွဲပေါ်မှာ ငှါလက်နှင့်အတူရှိ၏။

ရှမ်းလဝ်းလုဂျ၊ ၂၂:၁၉-၂၁ လိုခင်းခခေ် မခင်းလဝ်း၊ကဝ်ခဝ်း၊မုခင်းခလး၊ယွင်း၊ယေး၊ ဂျေးလူးလဝ်း၊ယဝ်းလဝ်း၊ မိတ်းခဝ်း၊မုခင်းခခေ်ခလး၊လၢတ်း၊တီးခဝ်းခလး၊ဝး၊- ခဝ်း၊မုခင်း ခေ်လမ်း ပီခခေ်တူဝ်ဂဝ် ကခခေ်လုခခေ်ပီတ်း၊ပုခင်း၊သူခခေ်ကျေး။ ပုခင်း၊ကခခေ်တမ်းလံး၊ခင်း လိုလံး၊ခံး၊လှိုထူဝ်းဂဝ်လိုင် ကွခခေ်ဂခခေ်ဂိခခေ်တု၊ ဝး၊ခခေ်၊ခခေ်ကျေး။ ပိုင်လီဝ်ဂခခေ် ဂိခခေ် ခဝ်း၊ခမ်း၊သေယဝ်း ဂွမ်း၊ခခေ်လပိတ်း၊ကျေး၊မခင်းလဝ်း၊ကဝ်ခလး၊လၢတ်း၊ဝး၊- ဂွမ်း၊ခခေ်လမ်း၊ပီခခေ်ပတိလိုလှ်၊တြး၊ကခခေ်မ့၊ ကခခေ်ခတ၊ယူ၊ခင်း၊လိုတ်း၊ဂဝ် ကခခေ်သွခင်း လော့၊ပုခင်း၊သူခခေ်ကျေး။ ခင်း၊ဝး၊ခခေ်သေကျေး၊ တူလှ်း၊လူ၊ မိုဝ်း၊ကျေး၊ကခခေ်တမ်း၊ကဝ် ဂဝ်ကၢပ်း၊ခခေ် မီး၊ယူ၊လူလှ်း၊ဂခခေ်တင်း၊ဂဝ်ဂျး၊ခခေ်ဝ်၊ခခေ်ခခေ်တီး၊ဂိခခေ်ခခေ် ကျေး။

Discussion: Jesus sacrificed for us

ဆွေးနွေးရန် = ငါတို့အဖို့ ယေရှုခရစ်တော် ကိုယ် အသွေး စွန့်တော်မူ၏
ကခခေ်တေလံး၊ကုပ်၊လၢတ်း = လဝ်း၊ယေ၊သုခရိလှို သွခင်း၊လော့၊လိုတ်း၊မခင်းလဝ်း၊
ပုခင်း၊ဂဝ်း၊ကျေး။

2 Corinthians 8:9 For you know the grace of our Lord Jesus Christ, that though he was rich, yet for your sakes he became poor, so that you through his poverty might become rich.

ကောရိန္တု သြဝါဒစာဒုတိယစောင် ၈:၉ အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ် ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက် ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။

၂ ကျေးရီခခေ်၊ထု ၈:၉ လွင်း၊မခင်းလမ်း သူဂူကျေးလူး လဝ်း၊ယေ၊သုခရိလှို ကခခေ်မခင်း လဝ်း၊မီးလေးလိမ်၊ယူ၊သေကျေး၊ခခေ်၊တၢင်း၊ဗခခေ်ပုခင်း၊သူဂွ်း၊သူလံး၊မီးလေးလိမ်၊ဂွပ်း၊ပိုင်၊ တၢင်း၊ဗခခေ်မခင်းလဝ်း၊ခခေ်ခလး၊ ဂွ်း၊သူလံး၊လိုင်၊ခခေ်မခင်း၊မီးခင်း၊တၢင်း၊ဗခခေ်မခင်း လဝ်း၊ခခေ်ကျေး။

Discussion: Jesus became poor for our sakes.

ဆွေးနွေးရန် = သခင်ယေရှုခရစ်သည် ငါတို့အဖို့ ဆင်းရဲခြင်း ခံတော်မူ၏
ကန်တေလံးကုပ်,လၢတ်; = လမ်းယေ,သုခရိလ် ခါမ်,တၢင်းဗၢင်ပုခ်းဂှ်းကျေး။

Hebrews 11:24-26 By faith Moses, when he had grown up, refused to be known as the son of Pharaoh's daughter. He chose to be mistreated along with the people of God rather than to enjoy the pleasures of sin for a short time. He regarded disgrace for the sake of Christ as of greater value than the treasures of Egypt, because he was looking ahead to his reward.

ဟေဗြဲသြဝါဒစာ ၁၁:၂၄-၂၆ မောရှေသည် အသက်အရွယ်ကြီးသောအခါ အပြစ်ရှိသော ကာမဂုဏ်ကို ခဏခံစားခြင်းထက်၊ ဘုရားသခင်၏လူတို့နှင့်အတူ ညှဉ်းဆဲခြင်းကိုသာ၍ အလိုရှိသဖြင့်၎င်း၊ အဲဂုတ္တုပြည်၏စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သောစည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်၎င်း၊ ယုံကြည်ခြင်းစိတ်ရှိ၍ ဖာရောဘုရင်သမီး၏သားဟူ၍ ခေါ်ဝေါ်ခြင်းအခွင့်ကိုပယ်၏။ အကြောင်းမူကား၊ နောက်ရလတံ့သောအကျိုးကို ထောက်စာမြော်လင့်လျက်နေ၏။

ရှေးဥပဒေ ၁၁:၂၄-၂၆ ဂွမ်းပိုင်းတၢင်းယုမ်,မၢတ်းဗလ; မုင်းသေ, ခေခံ့မိုဝ်းကခမ် ကသၢ်းယံ့,မးယံ့ခေခံ့လိုင် ဧပ,ပီတ်းကခွၢ်ကခမ်လံးခါမ်,ဂွံင်ပီခ်လုဂ်းလၢ်းဂး တီးလုဂ်းယိင်းခုခ်ဂျေခမ်းဗၢ,ရျေး ခေခံ့ဗလ; ယိင်းခိမ်းမီးလုံကခမ်ခွံးခါမ်,တုဂ်းခါ တၢင်းဗၢင် လူလုဂ်းဂခမ်တင်းဂုခ်းဗြးပီခ်လဝ်းတင်းလံးခါ,သေ တၢင်းကခမ်လၢမ်, လၢးဂး,မဂုင်, ကခမ်မီးကပျီတ်းခေခံ့ကမ်,ဂး ဂွမ်းပိုင်းကခမ်ထၢင်,ခင်းလုံဗလ;ဝုး၊- တုဂ်းခါတင်းကခမ်သေသွမ်းဂွမ်းပိုင်းလဝ်းဗဂ,ချွတ်းကခမ်တၢ်းမးခေခံ့ ပီခ်လေးလိမ်, ကခမ်ယိင်းခိမ်းမျၢတ်းခါ,သေလေးလိမ်, မိုင်းဂေ,ဂီပုတု ခေခံ့ကျေး၊ ဝုးခေခံ့,ခမ် ခေခံ့ကျေး။ လွင်းမခမ်းလမ်း မခမ်းထွဂ်းလူလုဂ်းကဂျုဝ်းကခမ်တၢ်းလံးဂမ်းလိုင်ခမ်းခေခံ့ ဗလ; မုင်းထၢးမွင်းထၢးယု,ကျေး။

Discussion: Moses mistreated for the sake of his own people.

ဆွေးနွေးရန် = မောရှေသည် မိမိလူမျိုးများအတွက် ညှဉ်းဆဲခြင်းကိုသာ၍အလိုရှိ၏
ကန်တေလံးကုပ်,လၢတ်; = မုင်းသေ, မီးလုံကခမ်ခွံးခါမ်,တၢင်းကခမ်ခိဂ်းလၢ်း; ငီခ်းသေးပုခ်းဂှ်းတုင်လဝ်းဂပ်,တင်းလံးကျေး။

Philippians 3:7-9 But whatever was to my profit I now consider loss for the sake of Christ. What is more, I consider everything a loss compared to the surpassing greatness of knowing Christ Jesus my Lord, for whose sake I have lost all things. I consider them rubbish, that I may gain Christ and be found in Him, not having a righteousness of my own that comes from the law, but that which is through faith in Christ - the righteousness that comes from God and is by faith. (Paul sacrificed all for the sake of Christ)

ရှုမ်းမ ဇူး၃ လွင်းမခင်းလမ်း၊ ခင်၊ဂိုဝ် တင်းပီခင်ပုခင်းပီးခွင့်ဂဝ် လိုဝ်ခိုဝ်းဂဝ် ကခင်ပီခင်ဂုခင်း မိဝ်းကိသရေ၊လ လိုဝ်းခခင်လိုဝ်ဂဝ်ဂုတ်းခါမ်၊တၢင်းကခင်ဇာတ်၊ ယၢခင်ဂခင်တင်း လဝ်းခရိလ်ဇလး၊ ခါမ်၊တၢင်းကခင်ဂိခင်၊ဝးယု၊ကျေး။

Discussion: Paul was willing to be cursed for the sake of others.

ဆွေးနွေးရန် = ပေါလု သည် သူတပါးအတွက် ကျိန်ခြင်းကိုခံရဲ၏
ကခင်တေလံးဂုပ်၊လၢတ်း = ပေးလု ဂုတ်းခါမ်၊တၢင်းကခင်ဂိခင်၊ဝး ပုခင်းပိုခင်း
တၢင်၊ကျေး။

Ephesians 3:1 For this reason I, Paul, the prisoner of Christ Jesus for the sake of you Gentiles.

ဖေက်သြဝါဒစာ ၃:၁ ထိုအကြောင်းကြောင့်ငါပေါလုသည် ယေရှုခရစ်နှင့်စပ်ဆိုင်သောအား ဖြင့် အကျဉ်းခံရ၏။

ကေးဇီတ်း ၃:၁ စွပ်းပိုဝ်းလွင်းတီးဂိုင်းခံ့ဇလး၊ ဂဝ်၊ ပေးလု၊ ဇူးတုဂ်းဂိခင်း လဝ်းယေ၊သုခရိလ်၊ လံးခါမ်၊တုဂ်းဂိခင်းပုခင်းသူ လိုဝ်းကခင်ပီခင်ဂုခင်းတၢင်၊လိုဝ် တၢင်၊ခိုဝ်းခခင်ကျေး။

Discussion: Paul was imprisoned for the sake of Gentiles.

ဆွေးနွေးရန် = ပေါလု သည် သူတပါးအတွက် အကျဉ်းခံရဲ၏
ကခင်တေလံးဂုပ်၊လၢတ်း = ပေးလု ဂုတ်းခါမ်၊တုဂ်းဂိခင်းပုခင်းပိုခင်းတၢင်၊ကျေး။

1 Thessalonians 1:4-5 For we know, brothers loved by God, that He has chosen you, because our gospel came to you not simply with words, but also with power, with the Holy Spirit and with deep conviction. You know how we lived among you for your sake.

သက်သာလောနိတ်သြဝါဒစာပဌမစောင် ၁:၄-၅ ဘုရားသခင်ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့ခံရသော ရွေးကောက်တော်မူခြင်းကို သိလျက်၊ သင်တို့အပေါင်းကို အကြောင်းပြုသဖြင့်၊ဘုရားသခင်၏ကျေးဇူးတော်ကိုကာလအစဉ်ချီးမွမ်း၍သင်တို့အဘို့ အလိုငှါဆုတောင်းပဌနာပြုလျက်နေကြ၏။ငါတို့သည်သင်တို့နှင့်အတူနေသောအခါသင်တို့ အတွက်အဘယ်သို့သောသူဖြစ်သည်ကိုသင်တို့သိကြသည်နှင့်အညီ၊ငါတို့ဟောပြောသော ဧဝံဂေလိတရားသည်သင်တို့၌စကားသက်သက်ဖြစ်သည်မဟုတ်။တန်ခိုးနှင့်၎င်း၊သန်ရှင်း သောဝိညာဉ်တော်နှင့်၎င်း၊ဝိစိကိစ္ဆာမရှိဘဲအမှန်သိခြင်းနှင့်၎င်းပြည့်စုံသောတရား ဖြစ်၏။

၁ ထိတ်းသု၊လေးခိတ်း ၁:၄-၅ ပီးခွင့်ကခင်ဂုဝ်းဂုဂ်းခပ်ဂိုလ်း၊ ဂူမၢတ်းလွင်း တၢင်းကခင် မခင်းလဝ်းလို့ဂ်းဂိပ်းကဝ်သူခခင်တု။ ကြေးသတၢင်းသိုဝ်းပျေ၊ကခင်ဂုဝ်း ရှေးလၢတ်းခံ့ ပီခင်ခေးဂွၢမ်းလံလံာဂုလ်းကမ်၊လ်း။ ပီခင်ကြေးကခင်ပုမုခင်ဇုင်း တခင်းခူဝ်း၊ ဝိလိုလ်း၊မုတ်းလၢင်၊လဝ်း၊ တင်း တၢင်းကခင်ဂိုးခုဂ်းလ်းလံးခခင် ကျေး။ မိခင်းလွမ်းဂးခင်၊ကခင်သူဂူသူဂုခင်ဂုဝ်းလံးယု၊ ဂးခင်းသူပုခင်းသူလိုဝ်ခခင်၊ဂိုဝ်ခခင် ယု၊ကျေး။

Discussion: Paul and companions lived among them for their sake.

ဆွေးနွေးရန် = ပေါလု သည် သူတပါးအတွက် ဆင်းရဲ ဒုက္ခခံ၍ သူတို့နှင့်နေ၏
ကခင်တေလံးကုပ်,လတ်း; = ပေးလု ခမ်း,တင်းယာပ်,ဗိုတ်,ဧလ; ယု,လူလ်း;
ဂခင်တင်းခပ်ကော;။

1 Corinthians 9:19-23 Though I am free and belong to no man, I make myself a slave to everyone, to win as many as possible. To the Jews I became like a Jew, to win the Jews. To those under the law I became like one under the law (though I myself am not under the law), so as to win those under the law. To those not having the law I became like one not having the law (though I am not free from God's law but am under Christ's law), so as to win those not having the law. To the weak I became weak, to win the weak. I have become all things to all men so that by all possible means I might save some. I do all this for the sake of the gospel, that I may share in its blessings.

ကောရိန္တု သြဝါဒစာပဌမစောင် ၉:၁၉-၂၃ ငါသည် အဘယ်သူ၏ ကျွန်မဖြစ်သော်လည်း သာ၍များသောသူတို့ကိုရခြင်းအလိုငှါလူတကာတို့၏ကျွန်ခံရ၏။ ယုဒလူတို့ကိုရခြင်းအလို ငှါ ယုဒလူတို့၌ ယုဒလူကဲ့သို့ဖြစ်၏။ ပညတ်တရားကို ကိုယ်တိုင်မဆည်းကပ်သော်လည်း၊ ပညတ်တရားကိုဆည်းကပ်သောသူတို့ကိုရခြင်းအလိုငှါပညတ်တရားကိုဆည်းကပ်သော သူတို့၌ ပညတ်တရားကိုကျင့်သောသူကဲ့သို့ဖြစ်၏။ ဘုရားသခင်ရှေ့တော်၌ တရားမဲ့မနေ၊ ခရစ်တော်၏ တရားကိုကျင့်သောသူဖြစ်သော်လည်း၊ ပညတ်တရားမဲ့သောသူတို့ကို ရခြင်းအလိုငှါပညတ်တရားမဲ့သောသူတို့၌ပညတ်တရားမဲ့သောသူကဲ့သို့ဖြစ်၏။

အားနည်းသောသူတို့ကိုရခြင်းအလိုငှါအားနည်းသောသူတို့၌အားနည်းသောသူကဲ့သို့ဖြစ် ၏။ အချို့သောသူတို့ကိုတစုံတခုသောအမှုအရာအားဖြင့်ကယ်တင်ခြင်းအလိုငှါခပ်သိမ်း သောသူတို့၌ခပ်သိမ်းသောအရာဖြစ်၏။ သင်တို့နှင့်အတူဖေဝေလိတရားကိုဆက်ဆံခြင်း အလိုငှါ ဖေဝေလိတရားကြောင့် ထိုသို့ငါပြုလေ့ရှိ၏။

၁ ဂေးရီခင်,ထု ၉:၁၉-၂၃ ပီဂ်သမ့်ဂပ်ပီခင်ဂူခင်းလွတ်;လီဝ်းဧလ; ကမ်ပီခင်ခါး; ဂူခင်းဂေးလို့သေဂေးခင်,ဂှိုဝ်တန်းယီင်းခီခင်းလံ;ဂူခင်းခမ်ခေ,လိုင်ဂပ်ခါမ်,ပီခင်ခါး;တီး ဂူခင်းတင်းသီင်း;တင်းလှင်ကော;။ ခင်,ဂှိုဝ်တန်းလံ; ဂူခင်းယုတ တင်းလံလိုင်ဂပ်လံ; ပီခင်လိုင်ခင်, ဂူခင်းယုတ တီး ဂူခင်းယုတ လိုဝ်းခခေကော;။ ပီဂ်သမ့်ဂပ်ကမ်,ကိုင် ပိုင်းပိုင်းလျာပ်;တြးသေဂေး; ခင်,ဂှိုဝ်တန်းလံ; ခပ်လိုဝ်းကခင်ကိုင်ပိုင်းပိုင်းလျာပ်;တြး ခခေလိုင် ဂပ်လံ;ပီခင်လိုင်ခင်,ဂေးကခင်ကိုင်ပိုင်းပိုင်းလျာပ်;တြး တီးခပ်လိုဝ်းကခင် ကိုင်ပိုင်းပိုင်းလျာပ်;တြးခခေကော;။ ပီဂ်သမ့် ဂပ်ကမ်,လွတ်;ပိုင်းလျာပ်;တြးတြးပီခင် လဝ်းဧလ; ကမ်ဂျာင်တြး လဝ်းခရိလ် ယု,သေဂေး; ခင်,ဂှိုဝ်တန်းလံ;ခပ်လိုဝ်းကခင် ကမ်,မီးပိုင်းလျာပ်;တြးခခေလိုင် ဂပ်လံ;ပီခင်လိုင်ခင်,ဂေးကခင်ကမ်,မီးပိုင်းလျာပ်; တြး ခင်းခပ်လိုဝ်းကခင်ကမ်,မီးပိုင်းလျာပ်;တြးခခေကော;။ ခင်,ဂှိုဝ်တန်းလံ;ခပ်

လိုဝ်းကဆ်ဂြိုင်းလီၣ်ဂြိုင်းဂေ,ဆဆ်လိုဝ်း၊ ဂဝ်ပီဆ်လိုဝ်းဆင်, ဂေ့ကဆ်ဂြိုင်းလီၣ်ဂြိုင်းဂေ, ဆ်းဆ်လိုဝ်းကဆ် ဂြိုင်းလီၣ်ဂြိုင်းဂေ,ဆဆ်ဂေ့;။ ဆင်,ဂြိုတ်တမ်းလံး;ခေ,ခသ,ချွတ်;ကဝ် ဂူဆ်းဂမ်း;ဖွင်း;လိုဝ် ဂဝ်လံး;ပီဆ်ဂေ့;မီးတင်းသီင်း;တင်းလူင် တီးဂူဆ်းတင်းသီင်း;တင်း လူင်ဂေ့;။ ဂဝ်ဂြိုတ်တမ်းသီင်း;တင်းလူင်လိုဝ်ဆင်,ဆဆ်ပုဆ်း;တြးသတင်းသိုဝ်းပျေ, ခေ; ဂဝ်တမ်းလံး; တင်းလီမင်,ဂေ့, ဆ်း;တြးသတင်းသိုဝ်းပျေ,ဆဆ်ဂေ့;။

Discussion: Paul sacrificed for the sake of the gospel

ဆွေးနွေးရန် = ပေါလု သည် ကယ်တင်ခြင်းတရားတော်အတွက် အားလုံးကိုစွန့်လွှတ်ခံ၏ ကဆ်တေလံး;ဂုပ်,လတ်; = ပုဆ်း;တြးတင်းခေ,ချွတ်;ဆဆ် လဝ်း;ပေးလု ခါမ်, လုဆ်ဂေ့;မီးတင်းသီင်း;ဂေ့;။

Colossians 1:24-25 Now I rejoice in what was suffered for you, and I fill up in my flesh what is still lacking in regard to Christ's afflictions, for the sake of his body, which is the church.

ကောလောသဲသြဝါဒစာ ၁:၂၄-၂၆ ငါပေါလုသည်ထိုတရားကိုဟောသောဆရာဖြစ်သည် နှင့်သင်တို့အဘို့အလိုငှါဆင်းရဲခံခြင်း၌ယခုဝမ်းမြောက်၍၊ခရစ်တော်၏ဆင်းရဲဒုက္ခအကြွင်း အကျန်ကိုအသင်းတော်တည်းဟူသောကိုယ်တော်အဘို့အလိုငှါ ငါ့ကိုယ်ခန္ဓာ၌ပြည့်စုံစေ၏။ ရှေးကပ်ကာလပတ်လုံးဝှက်ထားလျက်ရှိသော်လည်း၊ယခုတွင်သန့်ရှင်းသူတို့အားဘော်ပြ သော နက်နဲရာ တည်းဟူသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို အကုန်အစင် ဟောပြောစေခြင်းငှါ၊သင်တို့အကျိုးကိုထောက်၍၊ငါ့အားအပ်ပေးတော်မူသောဘုရားသခင် ၏ သာသနာတော် နှင့်အညီ၊ ငါသည် အသင်းတော်၌ ဓမ္မဆရာ၏အဖြစ်သို့ ရောက်ရပြီ။

ဂေးလေးးခသ ၁:၂၄-၂၆ တေး;လီဝ်ဆ် ဂဝ်လံး;သိုဝ်းပျေ, ဆ်းတင်းကဆ်ဂဝ်လံး; ခါမ်,တင်းယာပ်,ဖိုတ်,ဂြိုတ်,တုဂ်းခေ့ လဝ်း;ခရိလ် ကဆ်ဂိုတ်ကဆ်ဂျါဆ်,ဆဆ် လံး;တီမ်; ထူဆ်း;ဂေ့;ဆ်းတူဝ်ခိုင်းဂဝ်ပုဆ်း;လိုဝ်းလဝ်း;ကဆ်ပီဆ် တူဝ်မဆ်းလဝ်း;ဆဆ်ဂေ့;။ ဂဝ်လံး; ပီဆ်ထမ်,မၤတြး,ဆ်းလိုဝ်းလဝ်း;လွမ်းဂေ့;ဆင်,ကဆ်တြးပီဆ်လဝ်း;ထွမ်းလူလ်း;ကဂျုဝ်း သူသေခေ;ကပ်;ပဆ်တီး;ဂဝ်ဂြိုတ်;လံး;ဂေး;လတ်;ဆ်း;ဂပတ်;တြး;တြး;ပီဆ်လဝ်း;ကဆ် လိုဝ်းကဆ်လမ်,ကဆ်သိုဝ်း,ဝံလပံ့ဝံဂပ်;ဂေ့,လုမိုဝ်း;ကဆ်ကဆ်ဖေလ်,ကွမ်,ခေပျးတီး; ဂူဆ်းမူတ်းလင်,တင်းလံးဆဆ် ဂေ့;တီး;ဂူဆ်းတင်းသီင်း;တင်းလူင်ဂေ့;။

Discussion: Paul sacrificed for the sake of the Church

ဆွေးနွေးရန် = ပေါလု သည် အသင်းတော်အတွက် စွန့်လွှတ်ခံ၏ ကဆ်တေလံး;ဂုပ်,လတ်; = လဝ်း;ပေးလု ခါမ်,လုဆ်ပုဆ်း;လိုဝ်းလဝ်း;ဂေ့;

Mark 9:43-48 If your hand causes you to sin, cut it off. It is better for you to enter life maimed than with two hands to go into hell, where the fire never goes out. And if your foot causes you to sin, cut it off. It is better for you to enter life crippled than to have two feet and be thrown into hell. And if your eye causes you to sin, pluck it out. It is better for you to

enter the kingdom of God with one eye than to have two eyes and be thrown into hell, where their worm does not die, and the fire is not quenched.

ရှင်မာကုခရစ်ဝင် ၉:၄၃-၄၈ သင်၏လက်သည်သင့်ကိုမှားယွင်းစေလျှင်လက်ကိုဖြတ်လော့။ ပိုးမသေ၊မီးမငြိမ်းရာ၊ ငရဲအတွင်းမငြိမ်းနိုင်သောမီးထဲသို့လက်နှစ်ဘက်စုံနှင့် ဝင်ရသည်ထက်၊ လက်ချို့တဲ့၍အသက်ရှင်ခြင်းသို့ဝင်စားသော်သာ၍ကောင်း၏။ သင်၏ခြေသည် သင့်ကိုမှားယွင်းစေလျှင် ခြေကိုဖြတ်လော့။ ပိုးမသေ၊ မီးမငြိမ်းရာ ငရဲအတွင်းမငြိမ်းနိုင်သော မီးထဲသို့ ခြေနှစ်ဖက်စုံနှင့် ချခြင်းကိုခံရသည်ထက် ခြေချို့တဲ့၍ အသက်ရှင်ခြင်းသို့ဝင်စားသော်သာ၍ကောင်း၏။ သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင် မျက်စိကိုထုတ်လော့။ ပိုးမသေ၊မီးမငြိမ်းရာငရဲမီးထဲသို့မျက်စိနှစ်ဖက်စုံနှင့်ချခြင်းကိုခံရသည်ထက်၊မျက်စိတဘက်နှင့် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်စားသော် သာ၍ကောင်း၏။

ရှမ်းလင်းမ၊ ၉:၄၃-၄၈ ပေးမိုင်းမိုးဂြိုဟ်းဂြိုဟ်းမိုးမိုးခိုင်းလင်းလင်းလင်းလင်း တိမ်းပိတ်; သေတု။ တာင်းကန်မိုင်းလူသေဂေး; ပေးလံးခပ်; ဂေးခင်းတင်းကန်ကသားလိပ်; လိုင်ယိုင်; ခိမ်းတင်းလီသေတင်းကန်မီးမိုင်းသွင်ခွခပ်လေးလံးခမ်, တင်းကန်ချးတူဂ်းသို့, ဂေးခင်းငေးရုံးဂေးခင်းဟုံးကန်ကမ်, ထာတ်, ကမ်, ယီခပ်လံး, တီးကန်မူင်းကမ်, တံဟုံးကမ်, မွတ်, ခေခင်ဂေး;။ ပေးတိခပ်မိုးဂြိုဟ်းဂြိုဟ်းမိုးမိုးခိုင်းလင်းလင်း တိမ်းပိတ်; သေတု။ တင်းကန်တိခပ်လူသေဂေး; ပေးလံးခပ်; ဂေးခင်းတင်းကန်ကသားလိပ်; လိုင်ယိုင်; ခိမ်းတင်းလီသေတင်းကန်မီးတိခပ်သွင်ခွခပ်လေးလံးခမ်, တင်းကန်ချးတူဂ်းသို့, ဂေးခင်းငေးရုံးဂေးခင်းဟုံးကန်ကမ်, ထာတ်, ကမ်, ယီခပ်လံး, တီးကန်မူင်းကမ်, တံဟုံးကမ်, မွတ်, ခေခင်ဂေး;။ ပေးမာဂ်, တုမိုးဂြိုဟ်းဂြိုဟ်းမိုးမိုးခိုင်းလင်းလင်းခွဂ်းကွဂ်, ပိတ်; သေတု။ တင်းကန်မီးမာဂ်, တုခွခပ်ခိုင်; လေးလံးခပ်; ဂေးခင်းမိုင်းကြေးပိခပ်လင်းခေခင် ယိုင်; ခိမ်းလီသေတင်းကန်မီးမာဂ်, တုသွင်ခွခပ်လေးလံးခမ်, တင်းကန်ချးတူဂ်းဂေးခင်းငေးရုံး တီးကန်မူင်းကမ်, တံဟုံးကမ်, မွတ်, ခေခင်ဂေး;။

Discussion: To sacrifice all the hindrances.

ဆွေးနွေးရန် = အဟန့်အတားဖြစ်စေသောအရာအားလုံးကို စွန့်လွှတ်ရဲရမည်
ကန် တေလံးဂုပ်, လာတ်; = ဂုတ်းလုခပ်ပိတ်; တင်းကန် ခေခင်; ခေခင်; ခေခင်; မီး

Romans 12:1-2 Therefore, I urge you, brothers, in view of God’s mercy, to offer your bodies as living sacrifices, holy and pleasing to God—this is your spiritual act of worship. Do not conform any longer to the pattern of this world, but be transformed by the renewing of your mind. Then you will be able to test and approve what God’s will is—His good, pleasing and perfect will.

ရောမသြဝါဒစာ ၁၂:၁-၂ ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဘွယ်သောလက္ခဏာနှင့်ပြည့်စုံသောယဇ်ကိုသင်တို့သည်ပူဇော်၍၊ မိမိကိုယ်ခန္ဓာကိုဘုရားသခင်အားဆက်ကပ်ခြင်းတည်းဟူသောသင်တို့ပြုအပ်သော

ဝတ်ကို ပြုမည်အကြောင်း ဘုရားသခင်၏ကရုဏာတော်ကိုထောက်ထား၍၊ သင်တို့ကို ငါတို့ကံတွန်း နှိုးစော်ပေး၏။ သင်တို့သည် လောကီပုံသဏ္ဍာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာဟူတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည်အဘယ်အရာဖြစ်သည်ကိုသင်နိုင်မည် အကြောင်းစိတ်နှလုံးကို အသင့်ပြင်ဆင်၍ ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။

ရှုမ်းမ ၁၂:၁-၂ ပီ;ဆွင့်ခပ်ကိုလုံး၊ ထွန်းလူလုံး;ဂရူခေ၊ ဖြူးပီခမ်လမ်း;သေခလး;ဂဝ် တိုင်းယှင်းသူခင်, ရှိုဝ်သူတမ်းဂိုတ်းတၢင်းကခမ်ကပ်တူဝ်ခိုင်းသူသၢင်းဂၢပ်;ဂးတီးဖြူး ပီခမ်လမ်း;လှိုဝ်ခင်, ယိလ်ကခမ်ပုဂ်လေး, ကခမ်ကသၢင်းလိပ်းမုတ်းလၢင်, ထုဂ်, လှ်ဖြူး ပီခမ်လမ်း;ခေခံ့ကေး။ ခန့်ပီခမ် ဝၢတ်;ကခမ်လၢပ်;သီင်, ဂခမ် တင်းဝိလှိုလ်, ကေး။ ယၢ, ပေလပ်းလွမ်းပိုင်, ဂၢင်းလေးဂီ,။ ခိုခမ်းဂူခံ့ခမးရှိုဝ်လှိုခလး; လီဂ်;လံၢ်ပုတ်းသေ ဂမ်း။ လှိုခမ်းခေခံ့လင်, တေလံ;လၢမ်းတူလ်းခလး; ဂူလွင်;တၢင်းကခမ်လီကခမ်မျၢတ်;၊ တၢင်းကခမ်ထုဂ်, လှ် တၢင်းကခမ်လေးလုမ်, ကလူဝ်, ဖြူးပီခမ်လမ်း;ခေခံ့ကေး။

Discussion: To abandon all the worldly interest.

ဆွေးနွေးရန် = လောကီပုံသဏ္ဍာန်ကို စွန့်ရမည်
 ကခမ်တေလံ;ဂုပ်, လၢတ်; = တေလံ;လုခံ့ပိုင်, ဂၢင်းလေးဂီ,